

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း

၁။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာ နှုန်း၊ ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၁၅) နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည် အချင်းပြည့်မီသူ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၇) ဦးတို့အား ခေါ်ယူခန့်ထားမည် ဖြစ်ပါသည်။

- (က) လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) ပညာအရည်အချင်းသတ်မှတ်ချက်-
 - (၁) ဥပဒေဘွဲ့ LL.B၊ အင်္ဂလိပ်စာဘွဲ့ B.A(Eng;)၊ စီးပွားရေးဘွဲ့ B.Com၊ ကွန်ပျူတာဘွဲ့တစ်ခုခု B.C.Sc (သို့မဟုတ်) B.C.Tech (သို့မဟုတ်) B.Sc (Computer Science) (အထက်ပါပညာရပ်များတွင် မဟာဘွဲ့ရရှိ သူများ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ ကောင်းမွန်သူများ ဦးစားပေးခန့်ထားမည်ဖြစ်ပါ သည်။)
 - (၂) အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဘွဲ့တစ်ခုခုရရှိထားပြီး အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဝန်ထမ်းများ လျှောက်ထားနိုင်ပါသည်။
- (ဂ) ၃၁-၁၂-၂၀၁၈ ရက်နေ့တွင် ပြင်ပမှလျှောက်ထားသူများသည် အသက် (၃၀) နှစ် ထက်မကျော်လွန်စေရ၊ မဟာဘွဲ့ရရှိသူများနှင့် အရည်အချင်းကိုက်ညီသည့် နိုင်ငံ ဝန်ထမ်းများသည် အသက် (၃၅) နှစ်ထက်မကျော်လွန်စေရ၊
- (ဃ) ဌာနတွင် အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်။
- (င) ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၂။ လျှောက်လွှာတွင်-

- (က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်
- (ခ) မွေးသက္ကရာဇ် (အသက်)
- (ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ
- (ဃ) ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်
- (င) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်နှင့် လိပ်စာ
- (စ) ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့် ဌာန
- (ဆ) ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်နှင့် မှတ်ပုံတင်သည့်ရက်စွဲ
- (ဇ) ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းအမှတ်
- (ဈ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ

၃။ လျှောက်လွှာနှင့်အတူ-

- (က) စာမေးပွဲဝင်ကြေးပေးသွင်းသည့် ချလန်မှုရင်း
- (ခ) ဘွဲ့လက်မှတ်မိတ္တူ (ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူချိန်တွင် မူရင်းတင်ပြနိုင်ရမည်။)
- (ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ/
အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ (ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူချိန်
တွင် မူရင်းတင်ပြနိုင်ရမည်။)
- (ဃ) အလုပ်သမားမှတ်ပုံတင်မိတ္တူ (ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူချိန်တွင် မူရင်းတင်ပြ
နိုင်ရမည်။) (နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက်)
- (င) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် ပြန်တမ်းဝင်အရာရှိနှင့် သက်ဆိုင်ရာမြန်မာ
နိုင်ငံရဲတပ်ဖွဲ့တို့မှ ၁-၁၂-၂၀၁၈ ရက်နေ့ နောက်ပိုင်းရရှိသည့် အကျင့်စာရိတ္တ
ကောင်းမွန်ကြောင်း ထောက်ခံချက်မူရင်း
- (စ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ ဆေးစစ်ချက်ပုံစံမူရင်း
- (ဆ) လွန်ခဲ့သော (၁) လအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ် ရောင်စုံဓါတ်ပုံ (၄) ပုံ
(၁ ၁/၂" x ၁ ၃/၄") (ကျောဘက်တွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
ရေးရန်)

၄။ လျှောက်ထားသူများသည် လျှောက်လွှာပုံစံများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်တွင် ထုတ်ယူနိုင်သည်။

၅။ လျှောက်ထားသူများသည် စာမေးပွဲဝင်ကြေး ၁၀၀၀/- ကို နေပြည်တော်၊ မြန်မာ့စီးပွားရေး ဘဏ်ရှိ ငွေစာရင်းအမှတ် (MD-011564) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနသို့ ပေးသွင်းရမည် ဖြစ်ပါသည်။

၆။ နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအနေဖြင့် လျှောက်လွှာတင်သွင်းရာတွင် “ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ရုံးအမှတ်(၅၁)၊ နေပြည်တော်”သို့ လိပ်မူပြီး လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်ပြုလုပ်၍သော်လည်းကောင်း၊ ၂၈-၁၂-၂၀၁၈ ရက်နေ့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

၇။ နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏လျှောက်လွှာများကို တာဝန်ထမ်းဆောင်ရာ အစိုးရဌာန အဖွဲ့အစည်းများမှတစ်ဆင့် ၇-၁-၂၀၁၉ ရက်နေ့အရောက် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ ပေးပို့ရန်နှင့် ကြိုတင်မိတ္တူတစ်စောင်ကို ၂၈-၁၂-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ရန် ဖြစ်ပါသည်။

၈။ လျှောက်ထားသည့် စာရွက်စာတမ်းများကို စိစစ်ပြီးပါက သတ်မှတ်ချက်နှင့်ကိုက်ညီသူများ သည် ရေးဖြေစာမေးပွဲကို ၁၉-၁-၂၀၁၉ ရက်နေ့တွင် ဖြေဆိုရမည်ဖြစ်ပြီး ၁၅-၁-၂၀၁၉ ရက်နေ့မှစ၍

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်တွင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်။ ဖြေဆိုခွင့်ကတ်ပြား လာရောက်ထုတ် ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကို တစ်ပါတည်း ယူဆောင်လာရမည်။

၉။ ဖြေဆိုရမည့် ရေးဖြေစာမေးပွဲဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) အင်္ဂလိပ်စာ (၂) နာရီမေးခွန်း
- (ခ) ဘာသာရပ်ဆိုင်ရာဗဟုသုတနှင့် အထွေထွေဗဟုသုတ (၂) နာရီမေးခွန်း

၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ နှုတ်ဖြေစာမေးပွဲနှင့် ကွန်ပျူတာစစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်။

၁၁။ သတ်မှတ်ချက်နှင့်မကိုက်ညီသူများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျမှ ငွေသွင်းသူ များအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ဖုန်းအမှတ် ၀၆၇-၄၃၀၁၄၆၊ ၀၆၇-၄၃၀၂၈၆ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန Website <https://www.mol.gov.mm> တွင် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေးရာဇဝင်အကျဉ်း ပုံစံ တို့အား download ရယူထုတ်ယူနိုင်ပြီး စာမေးပွဲရေးဖြေအချိန်ဇယား၊ နေရာ၊ ခုံအမှတ်နှင့် ရေးဖြေ စာမေးပွဲအောင်မြင်သူများ၏အမည်စာရင်းတို့အား အဆိုပါ Website တွင် ထုတ်ပြန်ကြေညာသွား မည်ဖြစ်ပါသည်။